



## 2019 KMD Annual Quick Glance

Think High, Aim Big  
Get Knowledge, Join KMD

[www.kmd.com.mm](http://www.kmd.com.mm)

---

## Contents

### **1. KMD Group of Companies**

- 1.1 Line of Business
- 1.2 Board of Directors
- 1.3 KMD Group of Companies ၏ ရည်ရွယ်ချက်များ
- 1.4 KMD ၏အရည်အသွေးဆိုင်ရာမူဝါဒများ
- 1.5 ဝင်ငွေခွန်၊ ကုန်သည်ခွန်ထမ်းဆောင်ခြင်း

### **2. Institute**

- 2.1 KMD Franchises Centers
- 2.2 ISO 9001:2015 Quality Management System Certified Centre, and UNGC (United) Nations Global Compact) active status
- 2.3 Overseas Student Counseling Service (OSCS)
- 2.4 KMD Online Test Centre
- 2.5 Qooco Mobile Learning Application Launching

### **3. Retail and Online Stores**

### **4. Direct Channel Distribution**

### **5. Enterprise Solutions**

### **6. CSR (Corporate Social Responsibilities)**

- 6.1 Scholarship Program
- 6.2 KMD မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲ
- 6.3 Activity

### **7. Staff Development**

# 1. KMD Group of Companies

-KMD (Knowledge Management & Dedication) Co., Ltd. သည် မြန်မာနိုင်ငံရှိ နိုင်ငံသားများအားလုံး IT နှင့် Mobile နည်းပညာရပ်များကို နိုင်ငံတကာနည်းပညာများအသုံးပြု၍ ခေတ်မှီတိုးတက်သော လူ့ဘောင်ကို အကျိုးပြုနိုင်ရန် စဉ်ဆက်မပြတ် သင်ကြားပို့ချနေသော အဖွဲ့အစည်းဖြစ်ပါသည်။ KMD ၏ လက်စွဲဆောင်ပုဒ်ဖြစ်သော (Think High, Aim Big, Get Knowledge, Join KMD) အဆိုရှိသည့်အတိုင်း KMD၏ မိသားစုဝင်အားလုံးသည် စုစည်းညီညွတ်စွာ လက်တွဲ၍ အောင်မြင်စွာဆောင်ရွက်နေကြပါသည်။

## 1.1 Line of Business



### KMD Institute

အခြေခံမှစ၍ နိုင်ငံတကာအဆင့်ထိ ကွန်ပျူတာပညာရပ်များကို Online Learning စနစ်ဖြင့် ရွေးချယ်တက်ရောက်နိုင်ပါသည်။

- B.Sc(Hons) BIT Degree (University of Greenwich(UK))
- UK Diploma (NCC, HND, LCCI)
- Application Courses & Professional Courses (ကွန်ပျူတာအခြေခံသင်တန်းနှင့် Hardware , Software Engineering သင်တန်းများ)

Pearson အသိအမှတ်ပြု Exam များကို KMD Pearson Test Centre တွင် ဖြေဆိုနိုင်ပါသည်။ Hotline: 09-449489511

☎: 01- 8381776, 8381035, 7502233, 7527436, 8220555, 700895

📧 kmdedu.mm  
info@kmdcomputer.com

### KMD Retail & Online Store

Work From Home, Online Learning, စာသင်ကျောင်းများ၊ ကျောင်းသားကျောင်းသူများအတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်းများကို မှန်ကန်သောဈေးနှုန်း၊ ကောင်းမွန်သောဝန်ဆောင်မှု စိတ်ချရသော အာမခံများဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Life Time Service

(Trade in) ဝန်ဆောင်မှု

အိမ်အရောက် ဝန်ဆောင်မှု

အရပ်ကျရောက်

Digital Service

**Yangon**  
 • KMD (ပန်းဆိုးတန်း) • KMD (ပြန်ကုန်း)  
 • KMD (လမ်းမတော်) • KMD (ပြောက်ညွှတ်လှ)  
 • KMD (ရန်ကင်း) • KMD (လှည့်တန်း) • KMD (၄၉လမ်း)

**Open Daily**

**Mandalay**  
 • KMD (ဂူလမ်း) • KMD (၀၂၂လမ်း)

**NayPyiTaw**  
 • KMD (ဗြဟ္မစေတီ)

\*\*\* နယ်မှ ဝယ်ယူသူများအတွက်လည်း ကားဂိတ်အရောက် ပို့ဆောင်မှု ဝန်ဆောင်မှု ဖြစ်နိုင်စေရန်ပေးနေပါသည်။

☎: 09 25123 5050, 09 25123 5051  
01 8 381776, 01 8 384109. Ext 124, 145

• kmdshopping.com.mm  
• retail@kmdcomputer.com  
• www.kmdmart.com

### KMD Enterprise Solution Services

- Video Conferencing (eg. Zoom, Microsoft Team)
- Office 365
- Cloud Services
- Client Computing
- Enterprise mobility
- Virtualization
- Consulting and professional services
- Managed Services for Data Centres
- Rental Services ( PC, Copier, Projector & Other Accessories)

Tel : 01 - 8 381129, 8 384109, 8 385877. Ext: 132, 135, 120

📧 kmdenterprise@kmdcomputer.com

🌐 Web : www.kmd.com.mm

### KMD Repair Services

Computer, Mobile Phone, Apple Products, IT & UPS, Accessories မျိုးစုံအား ပြုပြင်ပေးပါသည်။

- အိမ်တိုင်ရာရောက် လာသူ ပို့ဆောင်ပေးခြင်း၊
- အိမ်၊ ကုမ္ပဏီ၊ ဖုန်း၊ ကျောင်း များ အထိ လာရောက် ပြင်ဆင်ပေးခြင်း၊
- လစဉ် Maintenance Services Contract ဝန်ဆောင်မှုပေးခြင်း၊









☎: 09 262600288  
09 262600299

📧 kmdservice.mm  
49service@kmdcomputer.com

### KMD Distribution (DCD)

အရည်အသွေးမြင့်မီသော IT ပစ္စည်းများကို တရားဝင်တင်သွင်း ပြန်ဖြန့်ချိရောင်းချပေးပြီး တစ်လည် ရောင်းချလိုသူများအတွက် မှန်ကန်သောဈေးနှုန်း၊ တိကျသော အာမခံများဖြင့် ခေတ်မီဆောင်ရွက်ပေးနေပါသည်။






















☎: Tel: 01-8 398788, 8 296579, 8 394944, Ext: 278  
8 381776, 8 381035. Ext : 131, 130

📧 dcd.myanmar  
distribution@kmdcomputer.com

## 1.2 Board of Directors

- KMD Co., Ltd. ၏ Board of Directors အဖွဲ့တွင်
- ၁။ ဦးသောင်းတင် Chairman/Shareholder
  - ၂။ ဒေါ်တင်တင်အေး President/Shareholder
  - ၃။ ဦးဘိုဘိုလွင် Senior Director
  - ၄။ ဒေါ်သင်းသင်းစိုး Senior Director
  - ၅။ ဦးမျိုးသိန်း Senior Director တို့ပါဝင်ပါသည်။

---

ပြည်တွင်းပြည်ပ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ ၊ ကော်မတီများတွင် KMD Group of Companies မှ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဦးသောင်းတင်

Business Positions

- Chairman, KMD Group of Companies
- Vice President, UMFCCL
- Country Representative for Asean Business Advisory Council
- Member of Myanmar Engineering Council
- Private Sector Representative at e-government Steering Committee
- Member of Digital Economy Development Committee
- Vice President, Myanmar Info-Tech Corporation Ltd.

ဦးဘိုဘိုလွင်

Business Positions

-Senior Director, KMD Institute

-Myanmar Computer Professionals Association (MCPA) တွင် ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း

ဒေါ်သင်းသင်းစိုး

Business Positions

-Senior Director, KMD Sales & Service

-Myanmar Computer Federation (MCF) အသင်းတွင် Auditor အဖြစ်လည်းကောင်း

ဒေါ်ချောချောမြင့်

Business Positions

-Business Development Director

-Myanmar Computer Industry Association (MCIA) အသင်းတွင် EC အဖြစ်လည်းကောင်း

-Myanmar Mobile Phone Industry Association (MMIA) အသင်း တွင် Auditor အဖြစ် လည်းကောင်း

### 1.3 KMD Group of Companies ၏ ရည်ရွယ်ချက်များ

-KMD Group of Companies မှ ဖြန့်ချိပေးလျက်ရှိသောထုတ်ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှု များသည် Customer များအတွက် အဆင်ပြေစိတ်ကျေနပ်မှုရှိရုံသာမကပဲ KMD မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများသည် ကျောင်းသား/သူများအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ပညာရပ်များကို ပြည်တွင်းတွင်သာ သင်ယူပြီး မြန်မာနိုင်ငံ အတွက် ICT ဖွံ့ဖြိုးတိုးတက်ရေးကိုအပြည့်အဝပေးနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါသည်။

-တိုးတက်ပြောင်းလဲ လာသော နည်းပညာ နှင့် ပတ်သက်၍ လည်း ခေတ်နဲ့ အညီ solution များကို အချိန်တိုအတွင်း လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ICT Industry , Telecomm Industry နှင့် Digital Industry များအတွက် အားသွန်ခွန် စိုက် ကြိုးစားပေးသွားမည်ဖြစ်ပါသည်။

-မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအတွက် ပြောင်းလဲတိုးတက်လာသော ICT နည်းပညာရပ်များ၊ စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ပညာရပ်များ၊ စီးပွား စီမံခန့်ခွဲရေး နှင့် ပတ်သက်သော ပညာရပ်များကို အခြေခံမှစ၍ နိုင်ငံတကာအဆင့်မီ အောင် ခေတ်နှင့်တပြေးညီ တတ်မြောက်စေရန် သင်ကြားပေး ခဲ့သည်မှာ ယခု မျက်မှောက်ကာလတွင်သာမက နောင် အနာဂတ် တွေမှာပါ ဆထက်တပိုး သင်ကြား ဖြန့်ဖြူး မျှဝေနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ပါသည်။

-ကမ္ဘာ့အဆင့်မီ တိုးတက်လာသော ICT & Mobile Devices များကို မြန်မာနိုင်ငံရှိ ပြည်သူ ပြည်သားများ အသုံးပြုရာတွင် အချိန်နှင့် တပြေးညီ ဈေးနှုန်းမှန်ကန်စွာ ဖြင့် စိတ်တိုင်းကျဝယ်ယူသုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတကာရှိ အဖွဲ့အစည်းများနှင့် လက်တွဲ၍ ICT & Digital နည်းပညာရပ်များကို တိုးတက်အောင်မြင်လာစေရန် ကြိုး စားဆောင်ရွက် သွားမည် ဖြစ်ပါသည်။

### 1.4 KMD၏အရည်အသွေးဆိုင်ရာမူဝါဒများ

KMD Group of Companies သည် ကျောင်းသား / ကျောင်းသူ နှင့် Customer များ ၏ လိုအပ်ချက်များကို အပြည့်အဝ စိတ်ချမ်းသာကျေနပ်မှုရှိစေရန် အောက်ပါအချက်များဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

- ၁။ KMD Group of Companies တွင် သင်ကြားရေးပိုင်းသာမက ကမ္ဘာ့အဆင့်မီ ICT & Mobile Devices များကို စနစ်တကျ နှင့် လက်တွေ့ကျကျ အသုံးချ နိုင်အောင် ကြိုတင်စီစဉ်ပေးခြင်း။
- ၂။ ပြိုင်ဆိုင်မှုများနေသော ခေတ်ကာလတွင် ICT သင်တန်းများနှင့် သင်ကြားမှုများကို နှစ်ဦးနှစ်ဘက် အကျိုးရှိစွာ အသုံးချနိုင်အောင်ဝန်ဆောင်မှုများ ပေးခြင်း ၊ ICT & Mobile Devices အသုံးပြုသူများ ကို ပစ္စည်းမှန် ဈေးနှုန်းမှန်ကန် စွာဖြင့် သုံးစွဲ သူများ စိတ်ကျေနပ်မှု ရှိအောင် စီစဉ်ပေးခြင်း။

၃။ လက်တွေ့လုပ်ငန်းခွင် လုပ်ဆောင်မှုအပိုင်းများတွင် လက်တွေ့ကျမှုကိုဦးတည်၍ ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် လုပ်ငန်းတိုးတက်အောင်မြင်ရန်ကိုသာ အဓိကဦးတည်၍ စီမံခန့်ခွဲခြင်း။

၄။ အချိန်နှင့်တပြေးညီပြောင်းလဲနေသော ပြင်ဆင်သင့်သည် လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ပြောင်းလဲပြင်ဆင်ခြင်း။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် KMD Group of Companies ၏ သင်ကြားရေးပိုင်းသာမက ထုတ်ကုန် ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်အရည် အသွေးတို့ကို ပြောင်းလဲနေသော ခေတ်နဲ့ အညီ အချိန်နှင့်အမျှ စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်သွား နေမည်ဖြစ်ပါသည်။

**1.5 ဝင်ငွေခွန်၊ ကုန်သည်ခွန်ထမ်းဆောင်ခြင်း**

-KMD Group of Company သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် ဝင်ငွေခွန်၊ ကုန်သည်ခွန်များကို နှစ်စဉ် မပျက်မကွက် ပေးသွင်းခဲ့ပါသည်။

-ထို့ကြောင့် မြန်မာနိုင်ငံ အလယ်အလတ်ဆိုင်ရာ အခွန်ထမ်းဆောင်သည့် အခွန်ထမ်း (၁၀၀၀)တွင် KMD၏ အဆင့်မှာ ၂၀၀၇-၂၀၁၈ခုနှစ်တွင် ဝင်ငွေခွန် အဆင့် (၈၆၀)နှင့် ကုန်သည်ခွန် အဆင့် (၆၃၅) ကျော် ၂၀၁၉ခုနှစ်တွင် ဝင်ငွေခွန် အဆင့် (၃၄၀)နှင့် ကုန်သည်ခွန် အဆင့် (၃၁၂)ထိ တိုးမြှင့် ရရှိလာခဲ့ပါသည်။

**KMD Institute**

-၁၉၈၆ခုနှစ်တွင် ဆရာ ဦးသောင်းတင်နှင့် ဆရာမဒေါ်တင်တင်အေးတို့မှ ပုဂ္ဂလိက ကွန်ပျူတာ သင်တန်းကျောင်း အနေဖြင့် စတင်တည်ထောင်ခဲ့ပါသည်။

-KMD Institute မှ ၂၀၁၉ခုနှစ် အတွင်း International Degree and Diploma (UK) (၁၂၀၀၀) ဦး၊ Local Diploma with Ministry of Education (၂၃၀၀၀) ဦး၊ Training Department မှ ICT နည်းပညာတတ်မြောက်သူ ၉၂၀၀၀ ဦး၊ စုစုပေါင်း ကျောင်းသူ/ကျောင်းသား (၁၃၀၀၀၀) ဦးအထိ နှစ်စဉ် အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

-NCC Education (UK)၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဒုတိယနှစ် Diploma in Computing သင်တန်းမှ တကမ္ဘာလုံးတွင် ရှိသော NCC Partners (၁၇၀)ကျော်အနက်မှ အမှတ်အများဆုံးနှင့် ဒုတိယအမှတ်အများဆုံး ရရှိခဲ့သော ကျောင်းသား(၂) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

-တကမ္ဘာလုံး အတိုင်းအတာနှင့် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသူကျောင်းသားများအတွက် KMD Institute ၏ Scholarship အစီအစဉ်အရ ထူးချွန်ကျောင်းသားတစ်ဦးလျှင် Business IT (BIT) University of Greenwich

(UK) ၏ နောက်ဆုံးနှစ် ဘွဲ့သင်တန်းအား ဆက်လက်တက်ရောက်ရန် သင်တန်းကြေး (၃၇သိန်း)စီ ကို ပညာသင်ဆုအနေဖြင့် ချီးမြှင့်ခဲ့ပါသည်။

-ထို့အပြင် SQA (UK) မှပေးအပ်သော SQA Ambassador Award ကိုလည်း မြန်မာနိုင်ငံတွင် KMD Institute ၏ ကျောင်းသား/သူများမှ ပထမဦးဆုံး ရရှိခဲ့ပြီး ရရှိသူ စုစုပေါင်း (၁၁) ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။

-KMD Institute ၏ Scholarship အစီအစဉ်အရ Business IT (BIT) University of Greenwich (UK) ၏ နောက်ဆုံးနှစ် ဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်ရန် သင်တန်းကြေး (၂၂သိန်း ၅သောင်း) ကို ပညာသင်ဆုအဖြစ် ချီးမြှင့်ခဲ့ပါသည်။ အထက်ပါချီးမြှင့်မှုများကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာတွင် ကြိုးစားလိုစိတ် ပိုမိုဖြစ်လာစေသကဲ့သို့ မြန်မာနိုင်ငံတွင်းရှိ တက်သစ်စလူငယ်များ၏ ပညာရေးပိုင်းဆိုင်ရာကို အမြင့်ဆုံးရောက်အောင် KMD Institute မှ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

- KMD Institute မှ ၂၀၁၉ ခုနှစ်အတွင်း အောက်ပါ ထူးချွန်ကျောင်းသားများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

Bachelor, Diploma	Students Number
B.Sc (Hons) Business IT Degree	78
Level 5 Diploma in Computing	58
Level 4 Diploma in Computing & Business IT Diploma	93
1 <sup>st</sup> & 2 <sup>nd</sup> Year SQA Advanced Diploma in Computing (HND)	100

-KMD Instituteတွင်ပညာသင်ကြားနေကြသော ကျောင်းသား/ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကြောင့် NCC Education မှ ချီးမြှင့်သော ဆုများကို အောက်ပါအတိုင်း ရရှိခဲ့ကြပါသည်။


Award	Frequency
Global High Achiever Award	32
Asia Regional High Achiever Award	33
Roll of Honours Award	259
First in World Award	4
Second in World Award	3
Third in World Award	2
First in Asia	2

-KMD Institute မှ ထူးချွန်ကျောင်းသား/ကျောင်းသူများကို နိုင်ငံပေါင်း ၅၀ ကျော် ရှိ NCC education ၏ partner ပေါင်း ၁၇၀ ကျော် ထက်ပိုမိုသာလွန်စွာ ပျိုးထောင်လျက်ရှိပါသည်။

-ယခုကဲ့သို့ ထူးချွန်ကျောင်းသူ/သားများ ထပ်မံ ပေါ်ပေါက်လာနိုင်ရန် အတွက် ၁၉၉၆ခုနှစ်တွင် မန္တလေး၌ KMD Centre ဖွင့်လှစ်ခဲ့ပါသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးရှိ လူဦးရေ (၄) သန်းကျော်သည် ICTနည်းပညာ သင်ယူရန် အခွင့်အလမ်းများ ရရှိသွားကြပါသည်။

## 2.1 KMD Franchises Centers

-KMD အနေဖြင့် ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များကို ယခုထက် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အနှံ့ KMD Centerအခွဲများကို ၁၉၉၅ခုနှစ်မှ စတင်၍ ဖွင့်လှစ် ခဲ့ပါသည်။ နှစ်စဉ်အလိုက် မြန်မာနိုင်ငံအတွင်း တိုးချဲ့ ဖွင့်လှစ်နိုင်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ( )နှစ်မှစ၍ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများအနေဖြင့် ICTနှင့် ပတ်သက်သော ပညာရပ်များကို လေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့ကြပါသည်။



-Own Center: 11 in Yangon, Mandalay and Naypyitaw  
 -Franchises Centers: 130+ over the whole Myanmar  
 -Trained ICT professionals as private sector to contribute ICT HR requirements of Myanmar in Building ICT capacity about 100,000 workforces per year and increase 100% in 2019)

Region	Population	No. of Accredited Centre
Kachin	1.8 million	5
Kayin	1.6 million	3
Mon	1.9 million	7
Rakhine	3.3 million	3
Shan	6.3 million	10
Mandalay	6.4 million	21
Yangon	8.2 million	47
Bago	4.9 million	8
Ayeyarwady	6.2 million	11
Magway	3.9 million	6
Sagaing	5.5 million	9
Tanintharyi	1.4 million	2



---

## 2.2 ISO 9001:2015 Quality Management System Certified Centre, and UNGC (United) Nations Global Compact) active status

-KMD သည် International Standard Organization (ISO) မှ အသိအမှတ်ပြု ISO 9001: 2008 Quality Management System လက်မှတ်ကို ၂၀၁၁ခုနှစ်တွင် ရရှိခဲ့ပါသည်။ ISO 9001-2015 ကို အကောင်အထည်ဖော်ဆောင်ရာတွင် အဓိက ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

1. Customer Satisfaction (Customer ၏ စိတ်ကျေနပ်မှု ကိုအပြည့်အဝရရှိစေရန်)
2. Regulatory Compliance (ဥပဒေကို လေးစားလိုက်နာခြင်း)
3. Continual Improvement (လုပ်ငန်းတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခြင်း)

-ထို့ပြင် ၂၀၁၉ခုနှစ်တွင် KMDသည် UN Global Compact မှချမှတ်ထားသော မူဝါဒ (၁၀) ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်သောကြောင့် UN Global Compact Learner မှ UN Global Compact Active Level အဆင့်သို့ ရောက်ရှိလာပါသည်။

## 2.3 Overseas Student Counseling Service (OSCS)

-နိုင်ငံတကာတက္ကသိုလ်များတွင်ပညာဆက်လက်ဆည်းပူးလိုကြသောကျောင်းသူ၊ ကျောင်းသားများအတွက် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ Overseas Studies Counseling Services (OSCS) လုပ်ငန်းကို ၁၉၉၃ခု နှစ်မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

-OSCS Team အနေဖြင့် တက္ကသိုလ်များ နှင့် အထူးပြုဘာသာရပ်များအကြောင်း ရှင်းလင်းပေးခြင်း၊ စာရွက်စာတမ်း များအတွက် အကြံပေးခြင်း၊ Application Form ဖြည့်ပေးခြင်း၊ လေဆိပ်ကြိုရန်နှင့် အဆောင်နေရန်အတွက် ကူညီစီစဉ်ပေးခြင်းစသော ဝန်ဆောင်မှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

-၂၀၁၈ခုနှစ်အထိ OSCS Teamသည် အခမဲ့ဝန်ဆောင်မှုဖြင့် စုစုပေါင်းကျောင်းသူ၊ ကျောင်းသားဦးရေ (၆၃) ဦးကို နိုင်ငံတကာ တက္ကသိုလ်အသီးသီးသို့ ပညာဆက်လက် ဆည်းပူးနိုင်ရန် စီစဉ်ပေးခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ကျောင်းသား/သူဦးရေ(၈၆)ဦး အထိ ၃၀% တိုး၍ အခမဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။

-ထို့ကဲ့သို့ KMD ၏ကောင်းမွန်သော ဝန်ဆောင်မှုများကြောင့် အဆက်အသွယ်မရှိသူများလည်း အဆင်ပြေစွာ နိုင်ငံခြားသို့သွားရောက်၍ ပညာဆက်လက်ဆည်းပူးခွင့်ရရှိလာကြပါသည်။

## 2.4 KMD Online Test Centre

- KMD Online Test Centreသည် ၂၀၁၅ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဖြေဆိုသူစုစုပေါင်း (၄၈၀၃) ဦးအား အဆင်ပြေစွာ ဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
- ICTနည်းပညာကို သုံး၍ စာရင်းကိုင်ဘာသာရပ်ကို မြန်မာနိုင်ငံ၌ တတ်မြောက်စေရန် ရည်ရွယ်၍ ACCA examကို KMD မှ ဦးစီးလုပ်ကိုင်ပေးနေပါသည်။ ၂၀၁၉ခုနှစ်တွင် ACCA examကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန် Exam Test Centre ကို တိုးချဲ့လာခဲ့ပါသည်။
- ယခင်က မြေကုန်း Centre တစ်ခုတည်းတွင်သာ ရှိခဲ့သော်လည်း ယခုအခါ Second site အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စာရင်းကိုင်စာမေးပွဲနှင့် British Councilမှ စာမေးပွဲများကိုလည်း ဖြေဆိုနိုင်ရန် ကူညီထောက်ပံ့ပေးနေပါသည်။
- ၂၀၁၉ခုနှစ်တွင်လည်း ဖြေဆိုသူ (၁၀၅၅)ဦးအား အဆင်ပြေစွာဖြေဆိုနိုင်ရန် ထပ်မံပံ့ပိုးဆောင် ရွက်ပေးနိုင် ခဲ့ပါသည်။

## 2.5 Qooco Mobile Learning Application Launching

- Qoocoအဖွဲ့အစည်းသည် Mobile Phones များပေါ်တွင် စာလေ့လာရန် နည်းပညာများကို အသုံးပြု၍ အင်္ဂလိပ်ဘာသာစကား အားနည်းသော နိုင်ငံများမှ ကျောင်းများစွာနှင့် ပူးပေါင်းကာ အင်္ဂလိပ်စကားကို ပြောဆိုနိုင်သည့် ကျောင်းသား/သူ များစွာကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ရာ ယခုအခါ KMD Institute နှင့် ပူးပေါင်းရန် ရောက်ရှိလာပြီဖြစ်ပါသည်။
- Qooco သည် Pre KG မှစ၍ အသက်အရွယ်မရွေး၊ အိမ်ထောင်ရှင်မများ၊ ပညာညံ့ သိပ်မဖွံ့ဖြိုးသော နေရာများ၊ နယ် မြို့ပါမကျန် Mobile Phone ရှိရုံမျှဖြင့် မိမိဘဝတွင် အင်္ဂလိပ်စာကို အလွယ်တကူလေ့လာ သင်ယူနိုင်ရန် ရည်ရွယ်ပါသည်။
- အင်္ဂလိပ်ဘာသာစကားကို လေ့လာရန် သင်တန်းသို့ သွားရန်မလိုဘဲ မိမိအိမ်၌သာ နေ၍ Qoocoဖြင့် လေ့လာနိုင်ရန် KMDသည် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အနေနှင့် ယူဆောင်လာခဲ့ပါသည်။

## Retail and Online Stores

- ၁၉၉၅ခုနှစ်တွင် KMD Sales Centre ကို စတင်ဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာဝယ်ယူထားသော Customer များအဆင်ပြေစေရန် Service Centre ကိုလည်း တွဲဖက်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
- KMD ၏ Sales & Service Centre သည် IT ထုတ်ကုန်များ ရောင်းဝယ်ခြင်းနှင့် အဆင်ပြေစွာ အသုံးပြုနိုင်ရန် ပြင်ဆင်ပေးခြင်း ဝန်ဆောင်မှုများကို ပေးခဲ့ပါသည်။

- ထို့ကြောင့် Customer အနေဖြင့် လိုအပ်သော ပစ္စည်းများကို ဝယ်နိုင်ပြီး တစ်နေရာတည်း၌ပင် လိုအပ်သည်များကို စိတ်ချစွာ ပြင်ဆင်နိုင်ပါသည်။
- KMDသည် ယုံကြည်စိတ်ချရပြီး အာမခံချက်ပေးနိုင်သော ပစ္စည်းများကိုသာ ရောင်းချပါသည်။
- ထို့ပြင် KMD သည် ပစ္စည်းဝယ်ယူသော Customerများအား lifetime service ပေးလျက်ရှိပါသည်။
- KMDသည် brand အရေအတွက် (20+) ၏ Authorized Dealer အဖြစ် လက်ခံရရှိထားပြီး brand (5+)ခု၏ Authorized Service Centersဖြစ်ပါသည်။
- ထို့ကြောင့် KMDသည် လည်းကောင်း brandများ၏ productများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ပါသည်။
- KMD Computer Centre retail shopများကို မြို့နယ်(၆)ခု ရန်ကုန်မြို့တွင်း(၅)ဆိုင်ဖွင့်လှစ်ထားပါသည်။
- KMDသည် ၂၀၁၈ခုနှစ်တွင် ဆိုင်အသစ်၂ဆိုင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ဆိုင်အသစ်၃ဆိုင်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
- ဤသို့ဖြင့် ထိုမြို့နယ်များ၌ နေထိုင်သူများသည် လိုအပ်သော ပစ္စည်းများအား KMD၏ retail shopများကြောင့် ပစ္စည်းမှန် ဈေးမှန် ဝယ်ယူရရှိနိုင်ပြီး ICT နည်းပညာနှင့် ပိုမိုနီးစပ်လာကြပါသည်။
- ထို့ပြင် ၂၀၁၉မှ စပြီး ICT ထုတ်ကုန်များကို e-Commerce လုပ်ငန်းအဖြစ် KMD Mart ကို အသုံးပြုပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မည်သည့်နေရာမှ မဆို အဆင်ပြေစွာ ဝယ်ယူနိုင်စေရန် လုပ်ဆောင်ခဲ့ပါသည်။
- KMD သည် IT & Mobile သုံးစွဲနေသော Customer များအတွက် အထူးအစီအစဉ် တစ်ခုအနေဖြင့် ၂၀၁၈ မှစတင်ပြီး အဟောင်းပေး အသစ်ယူ Trade in Program ဝန်ဆောင်မှု ကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။

## **Direct Channel Distribution**

- ၁၉၉၇ခုနှစ်တွင် Direct Channel Distribution (DCD Co., Ltd) ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းဦးရေ (80+) ရှိပါသည်။
- Computer နှင့် ဆက်စပ်ပစ္စည်းမျိုးစုံအား DCD တွင် လက်လီ၊ လက်ကားဝယ်ယူရရှိနိုင်ပါသည်။
- ၂၀၁၉ခုနှစ်တွင် Razer, Targus အစရှိသော brandများကို Authorized Distributor အဖြစ် ထပ်တိုးရရှိထားပါသည်။
- ဤသို့ ရရှိထားမှုကြောင့် e-sport communitteeကို ပံ့ပိုးကူညီပေးနိုင်သကဲ့သို့ ထိုပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းချိုသာစွာဖြင့်လည်း ဖြန့်ဖြူးပေးနိုင်ပါသည်။
- ထို့ပြင် Lenovo, Dell, Asus, NEC, PROLiNK, Sato, Fujitsu, PowerTree, Zebra, Toshiba, VERTIV, Huawei, Be, BenQ, Intel, Adata, Legrand, RansNet, Motorola, LG, Logitech, Cliptech, Honeywell, Asrock အစရှိသော Authorized Distributor brand များကို KMD မှရရှိထားပါသည်။

## Enterprise Solutions

- Enterprise Department ကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်း (60+) ရှိပါသည်။
- အသေးစား၊ အလတ်စား၊ အကြီးစားစီးပွားရေးလုပ်ငန်းကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းများနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများအတွက် လိုအပ်သော ICT solutionများကို Service ပေးနိုင်ခဲ့ပါသည်။
- Enterprise Department သည် Project တစ်ခုလုံး ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ပေးခြင်းမှ Maintenanceပြုလုပ်ပေးခြင်း အထိ အရည်အသွေးပြည့်ဝသော Cisco၊ Juniper၊ Microsoft မှ အသိအမှတ်ပြု engineerများနှင့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။
- Enterprise Non-Government Sector အနေဖြင့် ချိုသာသောနှုန်းထားပြည့်စုံသောဝန်ဆောင်မှုတို့ဖြင့် လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနေပါသည်။

## CSR (Corporate Social Responsibilities)

### 6.1 Scholarship Program

-KMDသည် ထူးချွန်ကျောင်းသားများ၊ ငွေကြေးမတတ်နိုင်၍ ပညာဆက်လက်မသင်ကြားနိုင်သော သူများအား Scholarshipများ နှစ်စဉ်ပေးပါသည်။

Year	No. of Students	Scholarship Amount (MMK)
2018	64	36,750,000
2019	54	69,200,000
2011-2019	977	1,231,330,000

- KMDသည် ၂၀၁၉ခုနှစ်တွင် ၂၀၁၈ခုနှစ်ထက် Scholarship Amount ၅၀%ပို၍ ပေးနိုင်ခဲ့ပါသည်။
- တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသော သူများအနေဖြင့်လည်း KMD institute ၏University of Greenwich (UK) အတန်းများကို တတ်လိုပါက ရရှိသော ဂုဏ်ထူးများအလိုက် Scholarshipများ ရရှိမည်ဖြစ်ပါသည်။

## 6.2 KMD မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲ

- KMDသည် ၂၀၁၅ခုနှစ်မှစတင်၍ နှစ်စဉ်စုပေါင်းသွေးလှူခဲ့ရာ ၂၀၁၉ခုနှစ်၌ ဆိုလျှင် ၅နှစ် တိုင်တိုင်ရှိနေပါသည်။
- ၁နှစ်လျှင် လေးလခြားစီ အနည်းဆုံး(၃)ကြိမ် လှူဒါန်းပါသည်။
- KMDသည် သွေးလှူရုံသာမက ငွေကျပ် တစ်သိန်းလည်း သွေးလှူဘဏ်သို့ နှစ်စဉ်လှူဒါန်းပါသည်။
- KMDမိသားစုသည် ၂၀၁၅ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ သွေးလှူဒါန်းသူစုစုပေါင်း (၇၁၅)ဦး ရှိပါသည်။
- လူတစ်ယောက်သည် သွေးတစ်ကြိမ်လှူခြင်းအားဖြင့် သွေးလိုအပ်သူ လူနာ(၃)ဦးအား ကယ်တင်နိုင်သည်။
- ထိုစကားအတိုင်း ၂၀၁၉ခုနှစ်တွင် KMDမိသားစုမှ လူဦးရေ (၁၄၃) ဦး အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူခဲ့ရာ သွေးလိုအပ်သူ (၄၂၉) ဦးအား KMDမိသားစုမှ ကူညီခွင့်ရရှိခဲ့ပါသည်။
- ထို့ကြောင့် အရေးတကြီး သွေးလိုအပ်နေသော လူနာများ၊ မွေးရာပါ သွေးအားနည်းရောဂါရှိသော လူနာများ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရသည့်လူနာများသည် KMDမိသားစုမှ လှူလိုက်သည့်သွေးကြောင့် သွေးရရှိ၍ အသက်ဆက်နိုင်သွားကြပေမည်။

## 6.3 Activity

- KMD ၏ Digital Summer School Program အရ ပြည်နယ် (၇) ခု၊ တိုင်းဒေသကြီး (၇) ခု သို့သွားရောက်၍ ငွေကြေးမတတ်နိုင်သောသူများနှင့် အစိုးရမဟုတ်သော အတတ်ပညာသင်ကြားသည့်ကျောင်း၌ တတ်ရောက်နေသော ကျောင်းနေအရွယ်ကျောင်းသားများ (၂၅၀၀၀+)အား ICTနည်းပညာများ သင်ကြားပေးခဲ့ပါသည်။
- ၂၀၁၈ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ခုနှစ် အောက်တိုဘာလအထိ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်တယ်လီနောမြန်မာ၊ KMD, Plan Myanmar နှင့် MIDO တို့ပူးပေါင်း၍ Digital School Program အရ ပြည်နယ် (၅) ခု၊ တိုင်းဒေသကြီး (၇) ခု သို့သွားကာ လူဦးရေ (၉၂၀၀၀+) အား ICT နည်းပညာများ သင်ကြားပေးခဲ့ပါသည်။
- ထို့ပြင်KMD foundation နှင့် ရေဦးကျောင်းတို့ပူးပေါင်း၍ ကျောက်ဆည်မြို့၏ အတတ်ပညာသင်ကျောင်း (၅) ကျောင်းမှ ကျောင်းသား (၆၆) ဦးအား ICT နည်းပညာများ သင်ကြားပေးပါသည်။
- ထိုမျှမက KMD Foundationသည် အိုးဘိုအကျဉ်းဦးစီးဌာနရှိ အကျဉ်းသားကျောင်းသား (၂၄)ဦး အား ICT နည်းပညာများ သွားရောက်သင်ကြားပေးပါသည်။
- ဤသို့ဖြင့် KMD သွားရောက်ကူညီလိုက်သောနေရာမှ ပြည်သူများသည် ICTနည်းပညာများ တတ်မြောက်ရရှိသွားကြပါသည်။

---

## **Staff Development**

- KMD အနေဖြင့် ဝန်ထမ်းများအတွက် Staff Development Planအရ Internal trainingများ ပေးပါသည်။  
၂၀၁၉အတွင်း၌ Product Training, Knowledge Training, Technical Trainingနှင့် Course Training များပေးခဲ့ရာ ၂၀၁၈ခုနှစ်တွင် ဝန်ထမ်းတစ်ဦးလျှင် ပျမ်းမျှနာရီ (၄၀)နာရီမျှ Trainingပေးနိုင်ခဲ့ပါသည်။
- ၂၀၁၉ခုနှစ်တွင်မူ ဝန်ထမ်းတစ်ဦးလျှင် ပျမ်းမျှနာရီ (၅၀) ပေးနိုင်ခဲ့၍ ၂၀၁၈ထက် ၂၅% training ပိုပေးနိုင်ခဲ့ပါသည်။
- ဝန်ထမ်းများ External exposure ရရှိစေရန် အတွက်လည်း Overseas Trip များ စီစဉ်ပေးလျက်ရှိပါသည်။
- ၂၀၁၈ခုနှစ်တွင် overseas tripများအဖြစ် ဝန်ထမ်း ၂၇ ဦးအား စေလွှတ်ခဲ့ပါသည်။  
Taiwan, SG, Bangkok, Beijing, Japan နှင့် Nepal အစရှိသော နိုင်ငံများသို့ စေလွှတ်ပါသည်။
- ထို့ကြောင့် KMDသည် ၂၀၁၉ခုနှစ်တွင် ၂၀၁၈ခုနှစ်ထက် ၅၀%ပို၍ Overseas Trip များ စီစဉ်ပေးနိုင်ခဲ့ပါသည်။